



# လေ့ကျင့်ခန်းစာရွက်

## အမြဲတမ်းတာဝန်ရှိသည်-ဘယ်အချိန်မှာ ဦးနှောက်အနားယူဖို့လိုအပ်

လုပ်ငန်းပေါင်းစုံ ပြုလုပ်ခြင်းသည် မလွယ်ကူပါ။ ထို့အပြင် ၎င်းသည် အဓိပ္ပာယ်မရှိပါ။

သင့်ကိုယ်သင်စစ်ဆေးပါ

သင့်ရဲ့ နည်းပြကို တောင်းဆိုပြီး နောက်ခြေထောက်တစ်ချောင်းမှာ ရပ်ပြီးသင်္ချာ မေးခွန်းများကို ဖြေပါ။

ရလဒ်များကို မှတ်စုရေးပါ။ ပြီးနောက်သင်၏ စာရွက်ပေါ်တွင်ချရေးပါ။

သင်အလုပ်များကို အာရုံစိုက်ပြီး တစ်ချိန်တည်းတွင် ခြေထောက်တစ်ချောင်း ရပ်တည်နိုင်လား။

ဘယ်လို အလုပ်လုပ်ခဲ့တာလဲ။

လုပ်ငန်းတာဝန်များ၏ ရလဒ်များ -

၁။ \_\_\_\_\_

၂။ \_\_\_\_\_

၃။ \_\_\_\_\_

၄။ \_\_\_\_\_

၅။ \_\_\_\_\_